

OneMap Myanmar (မြန်မာအမျိုးသားမြေပုံစနစ်) ဆိုသည်မှာ...

ရေရှည်တည်တံ့ခိုင်မြဲသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေရန် ထိရောက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း နှင့် စီမံကိန်းများ ရေးဆွဲခြင်းတို့အတွက် တိကျသော သတင်းအချက်အလက်များ လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ဤကဲ့သို့သော သတင်းအချက်အလက်များကိုလက်လှမ်းမီရန် မကြာခဏဆိုသလိုပင် ခက်ခဲပါသည်။ ဤကဲ့သို့သော အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန် အစိုးရမှ ဦးဆောင်၍ လူထု၊ မြေယာနှင့် သဘာဝသယံဇာတဆိုင်ရာ အချက်အလက်များကို စုစည်းထားပြီး အသုံးပြုရန်လွယ်ကူသောစနစ်ဖြင့် အသုံးပြုလိုသည့်သူများ အားလုံးလက်လှမ်းမီစေရန် OneMap Myanmar အား ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။

နောက်ခံအကြောင်း

နည်းပညာတိုးတက်မှုများက လူထု၊ မြေယာနှင့် သဘာဝသယံဇာတဆိုင်ရာ သတင်းအချက် အလက်အများအပြား ထုတ်ပေးရန်နှင့် ကောက်ယူရန် ယခင်ကထက် များစွာ ပိုမို လွယ်ကူစေပါသည်။ အစိုးရဌာနဆိုင်ရာများ၊ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ၎င်း သတင်း အချက်အလက်များကို ရယူအသုံးပြုနိုင် ပါက အထောက်အထားကို အခြေပြုသော ဆုံးဖြတ်ချက်များ ချမှတ် နိုင်စေပါသည်။ ဤကဲ့သို့ဖြစ်နိုင်စေရန် အချက်အလက်များသည် တိကျရမည်၊ လက်လှမ်းမီရမည်၊ နားလည်လွယ်သော ပုံစံဖြင့် ရနိုင်ရန်လိုအပ်ပါသည်။

မြန်မာနိုင်ငံရှိ အစိုးရဌာနဆိုင်ရာအများစုမှာ လတ်တလောတွင် ဒစ်ဂျစ်တယ် သတင်းအချက်အလက် နည်းပညာများသို့ ကူးပြောင်းဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ အဓိကကျသည့် အချက်အလက်အများစုမှာ လွယ်ကူစွာရယူနိုင်မှု၊ မျှဝေမှု၊ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုတို့အတွက် ခွင့်ပြုထားသည့် ပုံစံဖြင့် ကျန်ရှိနေဆဲဖြစ်သည်။ သို့ဖြစ်၍ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများအတွက် ဆုံးဖြတ်ချက်ချမှတ်ရာ၌ ထိရောက်စွာအသုံး မပြုနိုင်ပါ။

မြန်မာအမျိုးသားမြေပုံစနစ်၏ ရည်မှန်းချက်

မြန်မာအမျိုးသားမြေပုံစနစ်၏ အဓိကရည်မှန်းချက်မှာ အစိုးရနှင့် ပြည်သူများကို လူထု၊ မြေယာနှင့် သဘာဝအရင်းအမြစ်များဆိုင်ရာ စုစည်းထားသည့် တိကျသောသတင်း အချက်အလက်များအား လက်လှမ်းမီစေရန်ဖြစ်ပါသည်။ ထိုကဲ့သို့ လက်လှမ်းမီစေခြင်း အားဖြင့် မြေယာအုပ်ချုပ်မှု ပြဿနာများဆိုင်ရာ ဆွေးနွေးပွဲများနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပိုမိုကောင်းမွန်သည့် သတင်းအချက်အလက်များ ပိုမိုရရှိစေနိုင်မည် ဖြစ်သည်။

မြန်မာအမျိုးသားမြေပုံစနစ်၏ ချဉ်းကပ်မှုနည်းလမ်း

မြန်မာအမျိုးသားမြေပုံစနစ်၏ ရည်မှန်းချက်ကို ရရှိရန် အောက်ပါ မဏ္ဍိုင်ကြီး (၄) ရပ်အပေါ်တွင် အလေးထားဆောင်ရွက်လျက်ရှိပါသည် -

- (၁) အွန်လိုင်းအချက်အလက်ပလက်ဖောင်းကို ဒီဇိုင်းရေးဆွဲခြင်းနှင့် ချဲ့ထွင်ခြင်း၊ အချက် အလက်များ စုစည်းခြင်းနှင့် ထည့်သွင်းခြင်း၊ မှန်ကန်တိကျစေခြင်းနှင့် အသုံးပြုသူတို့ ရယူအသုံးပြုခြင်း၊
- (၂) အစိုးရဌာနအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် သုတေသနလုပ်ငန်း များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ နည်းပညာဆိုင်ရာနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုဆိုင်ရာစွမ်းရည်များ ပိုမိုတောင့်တင်းခိုင်မာစေခြင်း၊
- (၃) ဆုံးဖြတ်ချက်များချမှတ်ရန် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဗဟုသုတများ ဖော်ထုတ် ပေးသော သုတေသနနှင့် ဆန်းစစ်လေ့လာချက်များကိုလုပ်ဆောင်ခြင်း၊
- (၄) ရှုပ်ထွေးသည့် မြေယာပြဿနာများကို ဖြေရှင်းရန်နှင့် နိုင်ငံ၏ မြေယာစီမံခန့်ခွဲမှုများ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုမည့် သက်ဆိုင်သူအားလုံး ပါဝင်သော ပလက်ဖောင်းနှင့် ဆွေးနွေးပွဲများအတွက် ထောက်ပံ့ပေးခြင်း။

စီမံခန့်ခွဲမှုဆိုင်ရာ ဦးဆောင်ကော်မတီ

အမျိုးသားမြေအသုံးချမှုကောင်စီလမ်းညွှန်မှုဖြင့်မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ် / အမျိုးသား မြေသတင်း အချက်အလက်စီမံခန့်ခွဲမှုစနစ် တည်ထောင်ရေးလုပ်ငန်းကော်မတီ မှ ဆောင်ရွက်လျက်ရှိပါသည်။

နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များ

- ပြည်ထဲရေးဝန်ကြီးဌာန
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- ကာကွယ်ရေးဝန်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
- အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- မြို့တော်စည်ပင်သာယာရေးကော်မတီများ

မြန်မာအမျိုးသားမြေပုံစနစ်တည်ဆောက်ရေးရန်ပုံငွေ ထောက်ပံ့သည့်အေဂျင်စီ

- ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အက်စီဒီစီ)

မြန်မာအမျိုးသားမြေပုံစနစ်ဖော်ထုတ်ရေးရန်ပုံငွေထောက်ပံ့ သည့်ကာလ

- ၂၀၁၅ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ

ဆက်သွယ်ရမည့်ဝန်ကြီးဌာန

- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

နည်းပညာဆိုင်ရာပံ့ပိုးမှုပေးသည့် အဖွဲ့အစည်းများ

- ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဗဟိုဌာန (Centre for Development and Environment)၊ ဘန်းတက္ကသိုလ်၊ ဆွစ်ဇာလန်နိုင်ငံ
- မြေယာမဏ္ဍိုင်အဖွဲ့ (Land Core Group)




ပုံမှန်သတင်းအချက်အလက်အစုအဝေးတွေအစား မြေပုံကို ဘာကြောင့်ဖန်တီးတာလဲ။?

စာရွက်စာတမ်းနှင့် ဇယားများကိုသာ အသုံးပြုခြင်းအစား မြန်မာအမျိုးသားမြေပုံစနစ် ပလက်ဖောင်း (OneMap Myanmar Platform) မှ မြေမျက်နှာသွင်ပြင်နှင့် ဆက်စပ်သော သတင်းအချက်အလက်များကို ထောက်ပံ့ပေးပါသည်။ ဥပမာအားဖြင့် ကျေးရွာအုပ်စုများနှင့် မြို့နယ် ဆိုင်ရာသတင်းအချက်အလက်များကို တည်နေရာအတိုင်း လွယ်ကူစွာ ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် မြေပုံများသည် စာရွက်စာတမ်းများထက် နားလည်ရန်ပိုမိုလွယ်ကူတဲ့အတွက် စေ့စပ်ညှိနှိုင်းခြင်းနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းများတွင် အလွန်အသုံးဝင်ပါသည်။

စာရင်းဇယားတွေသုံးမည့်အစား

ထိုးထွင်းသိမြင်မှုနှင့် လမ်းကြောင်းများကို မြေပုံများ ပေါ်တွင် လွယ်ကူစွာ တွေ့မြင်နိုင်သည်။

Township	Population		
	Total Population	Male Population	Female Population
myiththa	106949	148485	158464
waingmye	106949	148485	158464
myingyan	1732	846	786
taning	48566	25773	22793
thayaw	11303	5831	5472
thayaw	1518	3351	3167
hantbo (sub-tsp)	10655	5562	5093
hantbo (sub-tsp)	10495	5339	5157
kampli (sub-tsp)	8682	4528	4154
phindwayan (sub-tsp)	11453	6206	5247
gawee (sub-tsp)	8736	4469	4267
moahay	160588	78795	81893
magang	120268	63504	66764
phakant	312278	201033	111245
hagan (sub-tsp)	48894	22803	25891
hagan (sub-tsp)	19420	9890	9530
thamo	135877	66718	69159
thawga	90091	45062	45029
monrak	41643	20148	21494
manai	52945	26156	26789
myitha (sub-tsp)	4091	2112	1981
hag (sub-tsp)	5009	4965	5074
borphomeyan (sub-tsp)	11313	5816	5497
gawee	65075	30162	34913
umpurabun	2546	1291	1255
machantaw	8838	4455	4483
thawngaphon	11655	5855	5800
thawngmoon	1386	2689	2676
gawee (sub-tsp)	1738	814	844
lokaw	128405	63109	65292
Simawee	79201	38936	40265
thiraw	29314	14437	14877



မြန်မာအမျိုးသားမြေပုံစနစ်အွန်လိုင်းပလက်ဖောင်း

- မြန်မာအမျိုးသားမြေပုံစနစ် ပလက်ဖောင်းသည် အစိုးရဌာနအသီးသီးမှ အချက်အလက်များကို စုစည်းပေါင်းစပ်ဖော်ဆောင်ထားပြီး အသုံးပြုသူများကို -
- မြန်မာအမျိုးသားမြေပုံစနစ် စီမံကိန်းအကြောင်းသတင်း အချက်အလက်များကို လက်လှမ်းမီ နိုင်စေသည်။
 - OneMap Myanmar ပလက်ဖောင်းတွင် သတင်းအချက်အလက်များ ကို ရှာဖွေရယူနိုင်ပါသည်။ ထိုပလက်ဖောင်းကိုလည်း သတင်းအချက်အလက်အသစ်များ စဉ်ဆက်မပြတ် ထည့်သွင်းပေးထားပါမည်။
 - ကြိုက်နှစ်သက်သော အချက်အလက်များကို မြေပုံပေါ်တွင်ရွေးချယ်ကြည့်ရှုနိုင်သည်။
 - လူတစ်ဦးချင်း၏လိုအပ်ချက်အလိုက် မြေပုံများကို မျှဝေနိုင်စေသည်။ မြေပုံအဖြစ်ပုံနှိပ်ထုတ်နိုင်စေသည်။
 - အဆင့်မြင့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်စေသည်။
 - နည်းပညာဆိုင်ရာ မှတ်တမ်းများနှင့် သင်တန်းမှတ်စုမှတ်ရာများအား ရယူနိုင်သည်။
 - အချက်အလက်များကို ပုံစံအမျိုးမျိုးဖြင့် download ပြုလုပ်ပြီး မျှဝေအသုံးပြု နိုင်သည်။

ပလက်ဖောင်းပေါ်တွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ရေးဆွဲထားသော မြေပုံနှင့် သက်ဆိုင်ရာအချက်အလက်များကို upload လုပ်နိုင်သော နေရာတစ်ခုပါဝင်ပါသည်။ ၎င်းအချက်အလက်များကို နိုင်ငံအဆင့်သတင်းအချက်အလက်နှင့်ပါ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါသည်။ ဒီပလက်ဖောင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် စတင်ရန်စီစဉ်ထားပါသည်။



မကြာခဏမေးလေ့ရှိသောမေးခွန်းများ

မြန်မာအမျိုးသားမြေပုံစနစ် OneMap Myanmar သည် အစိုးရနှင့်သာ အလုပ်လုပ်ပါသလား။

အစိုးရတစ်ခုတည်းနှင့် ဆောင်ရွက်နေခြင်း မဟုတ်ပါ။ နည်းပညာအထောက်ပံ့များ၊ အသေးစားရန်ပုံငွေကြေး ထောက်ပံ့ခြင်းများနှင့် ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်မှုမှတ်တမ်းတင်ခြင်း တို့ဖြင့်လည်း အရပ်ဖက်အဖွဲ့အစည်းများအား ကူညီပါသည်။

မြန်မာအမျိုးသားမြေပုံစနစ်ပလက်ဖောင်းကို ဘယ်သူတွေ အသုံးပြုနိုင် ပါသလဲ။ အင်တာနက်ကွန်ယက်နဲ့ဆက်သွယ်မှုရှိတဲ့သူတိုင်း သုံးနိုင်ပါတယ်။

မြန်မာအမျိုးသားမြေပုံစနစ်ပလက်ဖောင်းကို ဘယ်သူတွေက စီမံခန့်ခွဲပါသလဲ။

ဒီပလက်ဖောင်းကို အဖွဲ့အစည်းတစ်ခုတည်းက ပိုင်ဆိုင်ခြင်း မဟုတ်ပါ။ အစိုးရက ပိုင်ဆိုင်ပြီး အမျိုးသားမြေယာ အသုံးချမှုကောင်စီ၏လမ်းညွှန်မှုဖြင့် စီမံခန့်ခွဲနေပါ သည်။

မြန်မာအမျိုးသားမြေပုံစနစ်က တစ်သီးပုဂ္ဂလပိုင်မြေတွေအတွက် မြေပုံဆွဲပေးပါသလား။

မဆွဲပေးပါ။ သက်ဆိုင်ရာဌာနများကသာ ပုဂ္ဂလိက ကွင်းမြေပုံများကို ရေးဆွဲရန်တာဝန်ရှိပါသည်။ OneMap Myanmar က သတင်းအချက်အလက်များ ရယူနိုင်မှုနှင့် ပိုမိုတိကျစေရန် အတွက် ၎င်းသက်ဆိုင်ရာဌာနများကို ကူညီပေးခြင်း ဖြစ်သည်။

ပလက်ဖောင်းပေါ်ထားရှိမယ့် အချက်အလက်တွေမှာ မြေယာအတိုင်းအတာဧရိယာ၊ တန်ဖိုး၊ မြေပိုင်ဆိုင်မှုအစရှိတဲ့ တစ်သီးပုဂ္ဂလပိုင် မြေတွေရဲ့ အချက်အလက်တွေကောပါသလား။

မပါပါ။ တစ်ဦးတစ်ယောက်ပိုင်မြေကွက်တွေကို ပုံဆွဲခြင်းက မြန်မာအမျိုးသား မြေပုံစနစ် စီမံကိန်းရဲ့ လက်ရှိဆောင်ရွက်နေတဲ့အပိုင်းအစိတ်အပိုင်း မပါဝင်ပါ။

အချက်အလက်တွေရဲ့တိကျမှုကို ဘယ်လိုသိနိုင်ပါလဲ။

ဒီပလက်ဖောင်းပေါ်ရှိ အချက်အလက်များတွင် ကန့်သတ်ချက်များနှင့် အရင်းမြစ် (data source) များပါဝင်သည်။ သတင်းအချက်အလက်များ၏ အရည်အသွေးနှင့် တိကျမှုကို အသုံးပြုသူများမှပြန်လည် အကြံပေးနိုင်သော စနစ်တစ်ခုလည်းပါဝင်သည်။ သတင်းအချက်အလက်တွေရဲ့ အရည်အသွေးကို အစဉ်တစိုက် တိုးတက်အောင် ပြုလုပ်နေမှာ ဖြစ်ပါသည်။

အစိုးရဌာနဆိုင်ရာတွေရဲ့ အချက်အလက်တွေကို ပြည်သူတွေ ရရှိနိုင်ပါသလား။

လူတိုင်းရနိုင်တဲ့ဒေတာအချက်အလက် (Open data) ကို ဖြန့်ဝေနိုင်ရေး ကူးပြောင်းနိုင်ဖို့အချိန်လိုဦးမှာပါ။ တချို့အတိုင်း အစောင့်မခံတဲ့ အချက်အလက် တွေကတော့ ကန့်သတ်ချက်နဲ့ ရှိနေမှာပါ။ အချက်အလက်ဆိုင်ရာ ပွင့်လင်း မြင်သာမှုရှိတဲ့ မူဝါဒတွေချမှတ်ဖို့ မြန်မာအမျိုးသား မြေပုံစနစ်ကတော့ သက်ဆိုင်ရာ ဌာနတွေကို အစိုးရက တိုက်တွန်း အားပေးဖို့ကို သန့်ရှင်းချမှတ်ထားပါတယ်။



ဆက်သွယ်ရန်
info@onemapmyanmar.info
www.onemapmyanmar.info
@OneMapMyanmar